

奴隶 / ~ သု。 (古)俘虜
 ဖေးဝရ်: နာ <phan: w-yan:> [缅·英 ဖေး + warrant] 逮捕证
 ဖော်ပို့တုံး ကာ <phein' bein' ton> 战战兢兢, 哆嗦, 震惊;
 သူ့ဦးလေးကို ~ အောင်ကြောက်သည်။ 他特别怕他叔叔。 /
 ~ အောင်ချမ်းသည်။ 冷得直打哆嗦。 / ~ အောင်အာကာ
 ရှိသည်။ 权力大得令人生畏。
 ဖော်ပို့စို့စို့ ကာ <phein' bein' sein' zein> 发冷地, 哆嗦
 地: တနေ့လုံး ~ ဖြစ်နေလိုဂျင်နဲ့ထည်ကိုကျိုးသောက်လိုက်ရတယ်။
 整天身上凉丝丝的, 煮点棕糖姜水喝了。
 ဖော်ပို့လူး ကာ <phein' bein' lu:> = ဖော်ပို့တုံး
 ဖူးသိန် နာ <phon: m-thein> = ဖူးမသိန်
 ဖော် I နာ <phe> 整锯器 II ကာ <phe> ①让开, 撤开, 避开;
 弄开: ကျောင်းလေပေးရန် ~ ထားသောင့်ဗုံးကျော်။ 留
 下准备交学费的十二元钱。 / ပစ္စိသေနတ်များမောင်းထိန်း
 ခလုပ်ကို ~ ပိုက်သည်။ 打开手枪保险机。 / ဘေးကို ~
 သည်။ 让开。②扳锯齿(使锯锋利)
 ဖော်ကြုံး ကာ <phe kwin:> 躲开, 避开, 让开
 ဖော်ကြိုံး ကာ <phe kyin> 避开, 躲开
 ဖော်ခွာ ကာ <phe khwa> 躲开, 离开
 ဖော်ပါး နာ <phe s-pa> [英felspar] 【矿】长石
 ဖော်ဆုံး ကာ <phe hsout> 躲让, 回避
 ဖော်ထား ကာ <phe hta:> 排除在外, 放到一边
 ဖော်ထတ် ကာ <phe htout> 除掉, 除开, 开除: ထို့စွာအားထော်
 'တော်မြင်းကိုးနောက်တဲ့မှ ~ လိုက်သည်။ 不再想那件事了。
 ဖော်ထွက် ကာ <phe htwet> 除去, 避开
 ဖော်ပေး ကာ <phe pei:> 让开, 让路: နေရာ ~ သည်။ 把地
 方让出来。 / လမ်း ~ သည်။ 让路。
 ဖော်ရှင်ဟို် နာ <phe rin hait> [英 Fahrenheit] 华氏, 华氏
 温度计: ရုဒိဂါရိ ~ 华氏三十二度 / ~ အမှုတိုင်း 华氏温度
 计
 ဖော်ရှား: ကာ <phe sha:> ①让开, 撤开: အသက်ကြီးသူအား
 လမ်း ~ ပေးရသည်။ 要给老年人让路。②抹去, 除掉: အ
 မြိုက်တွေကို ~ ပစ်သည်။ 把垃圾清除掉。
 ဖော်ရှုံး ကာ <phe she:> (书)让开, 躲开
 ဖော်ရှုံး: ကာ <phe shin:> 除掉, 清洗
 ဖော်ရွှေ့င် ကာ <phe shaun> 躲避, 躲开
 ဖော်လှယ် ကာ <phe file> = ဇူးယ်
 ဖော်လှဲ့ ကာ <phe lwe:> 回避, 避开, 避免: အမှုရှင်ဆိုင်တွေမှ
 ~ လိုမရဘူး။ 事到临头无法回避。
 ဖော်သုန် ကာ <phe thon> (书)避开, 躲开
 ဖော် နာ <phan> 玻璃, 也写作 ဖုန်း
 ဖို့ နာ <pho> [巴]悟道之正果
 ဖော် နာ <phat tha:> [巴]感觉, 接触

ဖုသာရထား နာ <phout tha' y-hta:> 吉祥的飞车(神话传说皇帝死后无嗣, 为寻找继位者而派遣的车): ~ ဆိုင်
 သည်။ 吉祥飞车跑到应继承王位之人的面前,(喻)交好运。
 ဖု I နာ <phya:> ①昆虫 ② ဘုရား / ဖုး: 的缩写 II ကာ <phya:> (古)破碎 III နာ <phya:> 微小的, 纤细, 细的: သေးပိုက်တာ ~ လေသံပြင်ရတယ်။ 小得只能看到一点点。
 ဖုကျွန်တော် နာ <phya' kyun daw> (官)(自称)臣, (自称)奴才
 ဖုဖုဗုံး ကာ <phya' bya' kwe:> (诗)粉碎
 ဖုး I နာ <phya> 席: ~ ခု (看戏的)席位费 / ~ ကုမ်း: 粗
 席 / ~ ချော် 细席 II ကာ <phya> 劈(竹篾), 也写作
 ဖြာ / ကြမ်းရှိုး: ~ နေသည်။ 在劈竹篾。
 ဖုးခေါင်း ကာ <phya khin:> 铺席
 ဖုးပုံး နာ <phya bon> 劈磅(地名, 曾译: 皮亚蓬、竖磅)
 ဖုးရာ် ကာ <phya yet> 编席
 ဖုးရှင်း နာ <phya yain> 竹篾囤席(屯粮用)
 ဖုးလို့ I နာ <phya leit> 席卷 II ကာ <phya leit> 卷席
 ဖုး: I နာ <phya:> ①末端, 梢, 端: သံကိုင်းသစ် ~ 树枝,
 树梢 / အရှေ့ ~ အော် 远东地区 ②源头: မြစ် ~ ခံရာအ
 ရပ်စော် 江河发源地 ③潮汐: ~ ဧရာ 潮水 ④(古)森林
 II ကာ <phya:> 发烧, 生病
 ဖုးနား I နာ <phya: na> 疾病 II ကာ <phya: na> 发烧,
 生病: ~ နေရှုရုံးမတက်ရှင်း။ 因病不能上班。 / ~ ချိန်သည်။
 体弱多病。 / ~ ပျောက်ဆေး 退烧药
 ဖုးနားနား ကာ <phya: na swe:> 患病, 染病
 ဖုးနားမား ကာ <phya: na mi:> 患病, 染病
 ဖုးအသွေး နာ <phya: dhwei:> 【缅医】有病的脉象: ~ နှိုးသေး
 တယ်။ အဖုးမပျောက်သေးဘူး။ 还有疾病的脉象, 病没有全好。
 ဖုးအုံး နာ <phya: o> 老病, 宿疾
 ဖုးအုံးရစ်င်း နာ <phyu: khya: rit zin:> [英 futurism] (西
 方一种文艺流派)未来主义
 ဖုးအုံးပင် နာ <phyu: sha: bin> [英·缅 Fuchsia + ပင်]
 【植】倒挂金钟属植物
 ဖျော် I နာ <pyaw:> (颜色、光泽)淡, 暗淡: နှင်းဆီရောင် ~
 ~ 淡玫瑰色 / ပါးအလုပ်းရောင် ~ ~ မျှသာကျွန်တော့သည်။
 只剩下暗淡的灯光。 / သွေးအားနဲ့သောသူ၏အသား ~ သည်။
 贫血人的皮肤缺乏血色。 II ကာ <phyaw:> 放松, 松
 弛: ကိုယ်အော်အစိတ်အပိုင်းတိုကိုမြတ်ပိုင်စေတော်လုံးလုံး ~ လိုက်
 ပါ။ 睡前要把身体各部分都放松。
 ဖျော်တော် နာ <phyaw' taw:> ①(颜色)淡, 浅: ~ သော်